

မြန်မာ့ဒီမိုကရေစီအရေး

ခရီးရှည်ချီတက်ဆန္ဒပြပွဲနှင့်
အစာငတ်ခံဆန္ဒပြတိုက်ပွဲ

published by the Communication and Media Operators Committee

စက်တင်ဘာ ၁၃ ရက် ၂၀၀၄

၁၃ ရက်မြောက်နေ့

- ▣ "မြန်မာပြည်သူတစ်ရပ်လုံးလွတ်မြောက်ဖို့" ရည်ရွယ်ချက်နဲ့ အနစ်နာခံပြီး ငြိမ်းချမ်းစွာတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေဟာ တိုက်ပွဲ ရဲ့ ၁၃-ရက်မြောက်နေ့မှာ ခရီးမိုင်ပေါင်း ၁၄၀ ကို အရောက် ချီတက် လာနိုင်ကြပြီဖြစ်ပါတယ်။
- ▣ အလှဦးဆုံး လို့ စာဖတ်သူပိုင်းဆွဲများ မြင်သာအောင် ချီတက်သူတွေ ရဲ့ ချီတက်ပုံမြင်ကွင်းကို သရုပ်ဖော်ပြပါရစေ။
- ▣ ချီတက်တယ်ဆိုရာမှာ သာမန်လမ်းလျှောက်သွားသလိုပဲ သွားကြတာ မဟုတ်ပါဘူး။ အထိန်းသိမ်းခံ ပြည်သူလူထု ရဲ့ သာထင်ရှားစေအောင် သွေးစွန်းနေတဲ့ အကျဉ်းကျတစ်စုံ အဖြူကို ဝတ်ဆင်ပြီး တချို့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ရဲ့ ရုပ်ပုံ ကားချပ်ကို ပုခုံးတစ်ဘက်က လွယ်၊ တချို့က pamphlet တွေထည့် ထားတဲ့ လွယ်အိတ်ကို လွယ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးအလံကို လက်တစ်ဘက်က ကိုင်ဆွဲထားထားသလို "အရေးကြီးပြီ" သီချင်းကို သံပြိုင် သီဆို ပြီး ချီတက်ကြတာပါ။
- ▣ နေပူရှိန်ဖြင့် မားတဲ့ နေ့ တွေမှာ အပေါ်က နေမင်းရဲ့အပူရှိန်၊ ကားလမ်းမရဲ့ အပူရှိန်ကြောင့် ချွေးပြိုက် ပြိုက်ကျပြီး မောပန်းရသလို၊ မိုးသည်းသည်းရွာလို့ ခိုက်ခိုက်တုန်အောင် ချမ်းအေး ရတဲ့ နေ့ တွေလည်းရှိခဲ့ပါတယ်။ ညီညာပြန် ပြူးတဲ့လမ်းတွေမှာ သက်တောင့်သက်သာ လျှောက်လှမ်းရတဲ့အခါ မျိုးရိုသလို၊ တောင်တက်လမ်းတွေ ချီတက်ခွင့်မရတဲ့ ကားလမ်းမကြီးတွေ ကို ရှောင်ရှားပြီးလမ်းသွယ်တွေကနေ သွားကြရတာတွေလည်းရှိပါတယ်။
- ▣ ဒါပေမယ့် လမ်းတလျှောက်မှာကြုံတွေ့ ရတဲ့ အမေရိကန်နိုင်ငံသားတွေက ရဲဘော်တွေ လမ်းဖြတ်ကူးရင် ကားတန်းတွေ ရပ်တန့် ပေးထားတာမျိုး၊ မြို့ တွေ ထဲက ဖြတ်ရင် စိတ်ဝင်တစား လာမေးပြီး အားပေးကြတာမျိုးတွေနဲ့ သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြကြရင်း တဖြည်းဖြည်း နိုင်ငံတကာအဖွဲ့ အစည်းတွေကနေ လာရောက် ပူးပေါင်းကူညီဖို့ အထိ ကမ်းလှမ်းလာတဲ့ အထိ အောင်မြင်မှု ရလာတဲ့အခါ ကြိုးစားရက်ချိုးနပ်ပြီ ဆို ပြီးရဲဘော်တွေမှာ ပျော်မဆုံးတပြုံးပြုံးနဲ့ ဖြစ်ရပါတယ်။
- ▣ ချီတက်ပြီးသွားလို့ တစ်ရက်တာ ခရီးတထောက်နားဖို့ ညအိပ်စရာမရှိတဲ့ အခါ နီးစပ်ရာ ဘုန်းကြီးကျောင်းအစရှိ တဲ့ သင့်တော်ရာနေရာ တနေရာရာကို ရှာဖွေ ရပါသေးတယ်။ အိပ်စရာမရှိ ဆို ရင်တော့ ညစာစားသောက်ဖို့ ကိုယ်တိုင်ချက်ပြုတ်ကြပြန်ပါတယ်။
- ▣ အစည်းအဝေး ဒါမှမဟုတ် နိုင်ငံခြားသားတွေ လာရောက်တွေ့ ဆုံပြီး မြန်မာပြည်အကြောင်းကို ဆွေးနွေးကြတဲ့အခါ မျိုးမှာဆိုရင် တော့ ညစာစားချိန်က သန်းခေါင်ကျော်မှပေါ့။ အစားသောက်ကလည်း အိမ်မှာလို ဖွယ်ဖွယ်ရာရာတွေ မလုပ်နိုင်ပါဘူး။ လွယ်လွယ်ကူကူ နဲ့ မြန်မြန်ကျက်မယ့် အစားအစာတစ်ခုခုပါ။ တခါတလေ ထမင်းမစားဖြစ်ပဲ သုံးရက်လောက်ဆက်တိုက် ပေါင်မုန့်၊ ခေါက်ဆွဲ ပြုတ်အစရှိတဲ့ ချက်ပြုတ်ဖို့ လွယ်ကူတဲ့ အစားအစာတွေနဲ့ပဲ ပြီးသွားတာတွေ လည်းရှိ ခဲ့ပါတယ်။
- ▣ ဒီကြားထဲမှာ သတင်းဌာနပေါင်းစုံက အင်တာဗျူးလုပ်ဖို့ ဆက်သွယ်လာရင် အိပ်ချိန်တွေမို့ နားချိန်မို့ ဆို ပြီး အချိန်မဆွဲရဲပဲ ချက်ခြင်း ဖြေကြားပေးရပါသေးတယ်။
- ▣ ဒါပေမယ့် ဒီအခက်အခဲတွေက ထိန်းသိမ်းခံမြန်မာပြည်သူတွေရဲ့ လက်ရှိ ခံစားနေကြရတဲ့ စိတ်ပင်ပန်းဆင်းရဲမှုနဲ့ ယှဉ်ရင် မပြောပလောက်ပါဘူး။ "ပြည်သူတွေ ငြိမ်းချမ်းစွာနဲ့ လူ့ အခွင့်အရေးကို အပြည့်အဝခံစားနိုင်ဖို့၊ စစ်အာဏာရှင် စနစ်ဆိုး လက်အောက်က အမြန်လွတ်မြောက်ဖို့ လိုအပ်ရင် ငါတို့ အသက်ကို စတေးကြမယ်" ဆိုတဲ့ စိတ်နဲ့ ရဲဘော်တွေဟာ မငြီးမငြူ။ "အရေးကြီးပြီ" သီချင်းကို အဆိုပျက်ပဲ ဆက်လက်ချီ တက်နေခဲ့ကြပါတယ်။ ဆက်လက်လည်း ချီတက်နေဦးမှာပါ။
- ▣ ဒါကြောင့် စာဖတ်သူမြန်မာစိတ်ဆွဲများအနေနဲ့ အရေးကြီးပြီ သီချင်းထဲက "သွေးစည်းကာ ညီစေညီကြဖို့" ဆိုတဲ့ စာသားလေးလို ညီညီညွတ်ညွတ်နဲ့ မြန်မာ့အရေး အတွက် ကိုယ်စွမ်းဆောင်နိုင်တဲ့နေရာကနေ ဝင်ရောက် တာဝန်ယူနိုင်ဖို့ တိုက်တွန်း လိုက်ပါရစေ။
- ▣ ယနေ့ ခရီးစဉ်အကျဉ်း
- ▣ ယနေ့ ခရီးစဉ်ကို နံနက် ၇ နာရီ ၅၀ မိနစ်တွင် မနေ့ ကရပ်နားခဲ့သည့် နယူးယောက်ပြည်နယ် Cornwall မြို့ မှ စတင်ခဲ့ပြီး ညနေ ၄ နာရီ ၃၀ မိနစ်တွင် နယူးယောက်ပြည်နယ် Bear Mountain Bridge ၌ ရပ်နားခဲ့ကြသည်။ ပုံမှန်ချီတက်သူ ရဲဘော်သုံးဦးနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးဝင်းခက်၊ အစာငတ်ခံ ဆန္ဒပြတိုက်ပွဲတွင် ပါဝင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်များဖြစ်သူ ဒေါ်ခင်စန်းနွယ် နှင့် ဦးတင်ငွေ ၊ ဦးစေတန်း တို့ ကအတူတကွ ချီတက်ခဲ့ကြသည်။ နေ့လည်ပိုင်းတွင် DVB နဲ့ VOA အသံလွှင့် ဌာနများက လာရောက် အင်တာဗျူးလုပ်ခဲ့ပြီး International Women Organization မှ ကိုယ်စားလှယ်များကလည်း လာရောက်တွေ့ ဆုံကာ ချီတက် တိုက်ပွဲကို ထောက်ခံအားပေးခဲ့ကြသည်။ အဆိုပါအဖွဲ့ အစည်း မှ နယူးယောက်မြို့တွင် ဆက်လက်တိုက်ပွဲဝင်သွားမည့် အစာငတ်ခံဆန္ဒပြပွဲတွင် လာရောက်ပူးပေါင်းရန် ရဲဘော်များနှင့် ဆွေးနွေးလျက်ရှိပြီး အသေးစိတ် အစီအစဉ်များကို မကြာမီ ထုတ်ပြန်သွားမည် ဟုသိရသည်။)

For more information please contact:

Communication and Media Operators Committee

- Aung Kyaw Myint - 607-339-7054 freelight0@aol.com
- Yan Myo Aung - 585-576-8521 yanmyoag@yahoo.com
- Min Sun Min - 718-434-5292 kominmin@yahoo.com
- Nang San Nun - 917-519-3771 shanpyithu@yahoo.com
- Sandi - 917-445-9222 freeassk@yahoo.com
- Nyan Win Lett - 646-321-5311 nyanwlett@yahoo.com